

ပြောဆုပ် ၎်၊ <aw: za zout> 番荔枝表皮凹凸不平形状
 ပြောညောင်း က၊ <aw: za nyaun:> 影响,对……有影响, 慑服, 威慑: ~ ရာဒေသ 势力范围 / ကျောင်းသူကျောင်းသား အပေါ် ~ သည့်ဆရာ 在学生中有威信的老师 / ကဗျာ တွေဟာစာဖတ်ပရိသတ်အပေါ် ~ လာခဲ့ပါတယ် 诗歌对读者有了影响。
 ပြောတက် က၊ <aw: za tet> 威信提高: ပါတီသည်အလုပ်သမားများအတွင်းတွင်နိုင်ငံရေး ~ လာသည်။ 党在工人中的政治威信提高了。
 ပြောတည် က၊ <aw: za ti> = ပြောညောင်း
 ပြောတိက္ကမ ၎်၊ <aw: za teit k-ma'> [巴]威信, 威望, 权威, 声望: ~ ရှိသောမြို့တော်ဝန် 有威信的市长 / ~ အရှိ ဆုံးသတင်းစာကြီး 最有影响的报纸
 ပြောတန်ခိုး ၎်၊ <aw: za d- go:> 威力, 势力
 ပြောထက် က၊ <aw: za htet> 影响大, 威望高
 ပြောစာတ် ၎်၊ <aw: za dat> 养分, 营养, 维生素: နွားနို့ထဲ၌ ~ များစွာပါရှိသည်။ 牛奶里有大量养分。
 ပြောပေး က၊ <aw: za pei:> ①指示, 指导, 命令 ③发号施令: လာပြီး ~ မနေစမ်းပါနှင့်။ 别来发号施令。
 ပြောပြယ် က၊ <aw: za pye> 丧失威信, 势力衰退
 ပြောမှေး က၊ <aw: za hmei:> 威信下降
 ပြောရှိ က၊ <aw: za shi'> 有影响, 有威信: သူသည်ရှာသား များအပေါ်ထွင် ~ သူဖြစ်သည်။ 他是一个在村民中有威信的人。
 ပြောလွှမ်း က၊ <aw: za hlwan:> 有影响, 有威信: ~ ရာနယ်ပယ် 势力范围
 ပြောသီး ၎်၊ <aw: za dhi:> 【植】番荔枝果
 ပြောသံ ၎်၊ <aw: za dhan> 权威的口吻, 不可一世的口气: သူ၏အသံကမာကြောခြင်းမရှိသော်လည်းပြတ်သားသည်။ ~ ပါသည်။ 他的口气虽不强硬却是斩钉截铁而有威力。
 ပြောသက်ရောက် က၊ <aw: za thet yaut> 生效: စာချုပ်ကို ၁၉၂၉ခုနှစ်မေလ(၃၁) ရက်နေ့မှစတင် ~ စေခဲ့သည်။ 条约从1929年5月31日开始生效。

ပြောအဆီ ၎်၊ <aw: za a- shi> = ပြောအနှစ်
 ပြောအနှစ် ၎်၊ <aw: za a-hnit> [巴+緬]食物的营养, 养分
 ပြောအရှိန် ၎်၊ <aw: za a- shein> 威信, 威望
 ပြောအာဏာ ၎်၊ <aw: za a na> 威信, 权威, 权势: ၎င်း သမဂ္ဂသည် ~ များကျသည်ထက်ကျလာသည်။ 该协会的威信日益下降。
 ပြောတိုက် က၊ <aw: tait> = အောတိုက်
 ပြောသမေတ္တာ ၎်၊ <aw: di' tha' myit ta / aw: deit tha' mit ta> [巴]对某人或一群人, 神的特有的感情
 ပြောဘာ ၎်၊ <aw: ba> [巴] ①喝采, 鼓掌, 颂词 ②光, 光芒
 ပြောဘာကော: ၎်၊ <aw: ba z-ga:> 颂词
 ပြောဘာစာ ၎်၊ <aw: ba za> 颂词, 贺词
 ပြောဘာတမ်း ၎်၊ <aw: ba sa dan:> 贺辞, 颂词
 ပြောဘေး ၎်၊ <aw: ba pei:> ①喝彩, 鼓掌: လက်ခုပ် ~ သည်။ 拍手叫好。 ②称颂, 赞扬, 表彰
 ပြောဖြူ က၊ <aw: ba pyu'> 喝彩, 颂扬
 ပြောလက်ခုပ် ၎်၊ <aw: ba let khout> 鼓掌
 ပြောဘဝ ၎်၊ <aw: ba tha'> [巴]光, 光线: ဒက္ခိဏ ~ 南极光 / ဥက္ကရ ~ 北极光
 ပြောရသ ၎်၊ <aw: rat tha'> [巴]亲生子女, 长子, 长女
 ပြောဝါ ၎်၊ <aw: wa da'> [巴]教导, 教诲
 ပြောဝါခံ I က၊ <aw: wa da' khan> 聆听教诲 II ၎်၊ <aw: wa da' gan> 受教海者
 ပြောဝါပေး က၊ <aw: wa da' pei:> 教导, 作指示(讲话)
 ပြောဝါခေါ် ၎်၊ <aw: wa da' s-ri' ya'> [巴]训导者, 教诲者, 启蒙者(一般指僧人)
 ပြောသေ ၎်၊ <aw: th- da'> [巴]药, 药材
 ပြောအည်းလိုက် က၊ <aw: in: lait> 表示同意
 ပြောင်း ၎်၊ <aun:> 念符咒时的开始语, “但愿成功”之意
 ပြောအက္ခရာ ၎်၊ <ut ht-za' et kh-ya> 【语】唇音字母
 ပြောဟန် ၎်၊ <ut hta' htan> 【语】唇部发音部位
 ပြောတ္တပ္ပ ၎်၊ <ut tat pa'> [巴](怕干坏事的)恐惧心, 良心, 天良, 自爱之心



ပြန် အ၊ <aw> (表示惊奇、高兴、伶俐)哟! 噢! ~ ဟုတ် ကဲ့လား။ 哟! 是吗? / ~ ခင်ဗျားလဲလာသကိုး။ 噢! 原来你

也来了!